



**အမိန့်ကြော်ငြာစာ
အမှတ် ၂၀၂၀ - ၁၃**

**ကျန်းမာရေးစောင့်ရှောက်မှုထောက်ပံ့ရေးလုပ်ငန်းများ
ဆောင်ရွက်မှုပမာဏနှင့် လုပ်နိုင်စွမ်းအား ယာယီတိုးမြှင့်ဆောင်ရွက်မှုများ**

နိုဗယ်ကိုရိုနာဗိုင်းရပ်စ် (COVID-19) သည် အပြင်းအထန်ဖျားနာခြင်း သို့မဟုတ် သေဆုံးခြင်းကို ဖြစ်စေနိုင်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပါသည်။ ၎င်းသည် ယခင်က လူများတွင်မတွေ့ရသည့် ကိုရိုနာဗိုင်းရပ်စ်မျိုးစိတ်အသစ်ကြောင့် ဖြစ်ပွားခြင်းဖြစ်ကာ တစ်ဦးမှတစ်ဦးသို့ အလွယ်တကူ ကူးစက်နိုင်ပါသည်။ လက်ရှိတွင် ထိုရောဂါအတွက် အတည်ပြုထားသော ကာကွယ်ဆေး သို့မဟုတ် တိုက်ဖျက်ကုသနည်းမျိုး မရှိသေးပါ။

၂၀၂၀ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့တွင် မီချီဂန်ကျန်းမာရေးနှင့် လူသားဝန်ဆောင်မှုများဌာနသည် မီချီဂန်တွင် ပထမဆုံး COVID-19 ဖြစ်စဉ်နှစ်ခုကို စစ်ဆေးတွေ့ရှိခဲ့သည်။ အဆိုပါရက်တစ်ရက်တည်းတွင် ကျွန်ုပ်တို့သည် အမိန့်ကြော်ငြာစာအမှတ် ၂၀၂၀-၄ ကို ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါအမိန့်စာတွင် ၁၉၆၃ခုနှစ် မီချီဂန် ဖွဲ့စည်းပုံဥပဒေ အခန်း ၅ အပိုင်း ၁၊ အရေးပေါ် စီမံဆောင်ရွက်ရေးဥပဒေ ၁၉၇၆ PA 390 ၊ ပြင်ဆင်ချက်အဖြစ် MCL 30.401-421 နှင့် ၁၉၄၅ခုနှစ် အစိုးရအရေးပေါ်လုပ်ပိုင်ခွင့်အာဏာများဥပဒေ ၁၉၄၅ PA 302 ၊ ပြင်ဆင်ချက်အဖြစ် MCL 10.31-.33 အောက်တွင် မီချီဂန်ပြည်နယ်တစ်ဝှမ်းလုံးကို အရေးပေါ်အခြေအနေအဖြစ် ထုတ်ပြန်ကြေညာ ခဲ့သည်။

MCL 10.31(1) အရေးပေါ် စီမံဆောင်ရွက်ရေးဥပဒေသည် “ဥပဒေ MCL 30.403(1)-(2)၏ စွမ်းအားဖြင့် အကျိုးသက်ရောက်မှုရှိသည့် အမိန့်ကြော်ငြာစာများ၊ ကြေညာချက်များနှင့် ညွှန်ကြားချက်များ” မှတစ်ဆင့် အစိုးရမှ ဆောင်ရွက်နိုင်သော “သဘာဝဘေးအန္တရာယ် သို့မဟုတ် အရေးပေါ်အခြေအနေအဖြစ်ဖြစ်ပေါ်သည့် အဆိုပါပြည်နယ် သို့မဟုတ် အဆိုပါပြည်နယ်ရှိ နေထိုင်သူများအတွက် အန္တရာယ်များနှင့် ကိုင်တွယ် ဖြေရှင်း”ရန် ကြီးမားသောလုပ်ပိုင်ခွင့်အာဏာများနှင့် တာဝန်များကို အစိုးရထံသို့ အပ်နှင်းပါသည်။ အလား တူစွာပင် အရေးပေါ်အခြေအနေအား ကြေညာပြီးသည့်နောက် “အစိုးရအနေဖြင့် ဖြစ်ပွားရာနေရာအတွင်း အသက်အိုးအိမ်စည်းစိမ်တို့ကိုကာကွယ်ရန် သို့မဟုတ် အရေးပေါ်အခြေအနေကို ထိန်းချုပ်ရန် လိုအပ် သည့်ဟု ယူဆပါက သက်ဆိုင်ရာအမိန့်များ၊ စည်းမျဉ်းစည်းကမ်းများကို ချမှတ်နိုင်ကြောင်း” ၁၉၄၅ ခုနှစ် အစိုးရအရေးပေါ်လုပ်ပိုင်ခွင့်အာဏာများ ဥပဒေတွင် ဖော်ပြထားသည်။

COVID-19 အရေးပေါ်အခြေအနေကြောင့် သတ်မှတ်ထားသောအဆိုပါပြည်နယ်အတွက် အန္တရာယ်များကို ဆန့်ကျင်၍ လိုအပ်သောကာကွယ်မှုများကို ပေးရန်အတွက် ပြည်နယ်အနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများနှင့် ထောက်ပံ့ရေးလုပ်ငန်းများကို သေချာစွာ အလုံအလောက်ပံ့ပိုးဖြည့်ဆည်းပေးရပါမည်။ နှိပ်ချုပ်အနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ထောက်ပံ့ရေးလုပ်ငန်း၏ ဆောင်ရွက်မှုပမာဏနှင့် စွမ်းရည်ကို မြှင့်တင်ရန်အတွက် တိကျသေချာသော ပေးအပ်ထားသည့် လိုအပ်ချက်များမှကန့်သတ်ထားသော ယာယီသက်သာခွင့်ကိုပေးရန် အသင့်အတင့်လိုအပ်ပါသည်။

GEORGE W. ROMNEY BUILDING • 111 SOUTH CAPITOL AVENUE • LANSING, MICHIGAN 48909
www.michigan.gov PRINTED IN-HOUSE

- ၁။ ချက်ချင်းသက်ရောက်မှုရှိ၍ ၂၀၂၀ ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့၊ ည ၁၁:၅၉ နာရီအထိ ဆက်လက်အကျိုးဝင်ပြီး ကျန်းမာရေးနှင့် လူသားဝန်ဆောင်မှုများဌာန ("DHHS") သည် အမိန့်ကြော်ငြာစာအမှတ် ၂၀၂၀-၄၏ အပိုင်း ၃ အရ အရေးပေါ်အခြေအနေအထားအောက်တွင် ပြည်သူ့ကျန်းမာရေးကုတ် 1978 PA 368၊ ပြင်ဆင်ချက်အဖြစ်၊ MCL 333.22235 ရှိ အပိုင်း 22235 ၏ လိုအပ်ချက်များနှင့်အညီ လျှောက်ထားသူအတွက်လိုအပ်သော အရေးပေါ်လက်မှတ်ကို ထုတ်ပေး၍ တင်းတင်းကြပ်ကြပ်လိုက်နာဆောင်ရွက်မှုကို လျော့ပေါ့ပေးသည်။
- ၂။ ချက်ချင်းသက်ရောက်မှုရှိ၍ ၂၀၂၀ ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့၊ ည ၁၁:၅၉ နာရီအထိ ဆက်လက်အကျိုးဝင်ပြီး လိုင်စင်ထုတ်ပေးရေးနှင့် ထိန်းသိမ်းပေးအပ်ရေးဌာန ("LARA") သည် အဆောက်အအုံရှိသည့်နေရာကို ဂရုမထားဘဲ မည်သည့်ကျန်းမာရေးစောင့်ရှောက်မှုရည်ရွယ်ချက်အတွက်မဆို ယာယီ သို့မဟုတ် ရွေ့လျားအဆောက်အအုံကို တည်ဆောက်ရန်၊ ရရှိရန် သို့မဟုတ် ဆောင်ရွက်ရန်အတွက် COVID-19 အရေးပေါ်အခြေအနေအထားတွင် ပြုစုစောင့်ရှောက်မှုပေးခြင်းရည်ရွယ်ချက်အတွက် ကုတင်များ သို့မဟုတ် နေရာကို ဂရုမထားဘဲ အဆိုပါပြည် နယ်ရှိ မည်သည့်လိုင်စင်ရဆေးရုံများကိုမဆို ပြည်သူ့ကျန်းမာရေးကုတ် 1978 PA 368၊ ပြင်ဆင်ချက်အဖြစ်၊ MCL 333.21564 ၏ အပိုင်း 21564 အရ သက်ညှာလျော့ပေါ့ခွင့်ပြုနိုင်သည်။
- ၃။ ချက်ချင်းသက်ရောက်မှုရှိ၍ ၂၀၂၀ ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့၊ ည ၁၁:၅၉ နာရီအထိ ဆက်လက်အကျိုးဝင်ပြီး လျှောက်ထားသူမှ ၎င်းတို့အနေဖြင့် ပြည်သူ့ကျန်းမာရေးကုတ် 1978 PA 368၊ ပြင်ဆင်ချက်အဖြစ်၊ MCL 333.21911 နှင့် MCL 333.21913 ၏အပိုင်း 21911 နှင့် 21913 ၏ စာမေးပွဲလိုအပ်ချက်များကို အောင်မြင်စွာ ဖြေဆိုပြီးမြောက်ကြောင်း LARA သို့ တင်ပြသည်ဖြစ်စေ၊ မတင်ပြသည်ဖြစ်စေ ၎င်းကိုဂရုမပြုဘဲ LARA သည် လျှောက်ထားသူအား လက်မှတ်ရသူနာပြုအကူအဖြစ် ယာယီစာရင်းဝင်လက်မှတ်ထုတ်ပေးနိုင်သည်။ ဤအပိုင်း အရ ထုတ်ပေးသော ယာယီစာရင်းဝင်လက်မှတ်သည် ၂၈ ရက်ကြာ တရားဝင်ပြီး အမိန့်ကြော်ငြာစာ ၂၀၂၀-၄ ၏ အပိုင်း ၃ အရ အရေးပေါ်အခြေအနေအထားအောက်တွင် LARA မှ အသစ်ပြန်ထုတ်ပေးနိုင်သည်။
- ၄။ ချက်ချင်းသက်ရောက်မှုရှိ၍ ၂၀၂၀ ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့၊ ည ၁၁:၅၉ နာရီအထိ ဆက်လက်အကျိုးဝင်ပြီး လိုင်စင်ရရှိသူမှ ၎င်းတို့၏ လိုင်စင်နှင့် သက်ဆိုင်သော ဆက်လက်လုပ်ဆောင်သည့်ပညာရေးလိုအပ်ချက်ကို ကျေနပ်မှုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ၎င်းကို ဂရုမထားဘဲ LARA သည် ပြည်သူ့ကျန်းမာရေးကုတ် 1978 PA 368 ပြင်ဆင်ချက်၏ အပိုင်း 170၊ 172၊ 175၊ 177 သို့မဟုတ် 187 အရ လေ့ကျင့်ရန် လိုင်စင်ကို အသစ်ပြန်လုပ်ပေးနိုင်သည်။
- ၅။ ချက်ချင်းသက်ရောက်မှုရှိ၍ ၂၀၂၀ ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့၊ ည ၁၁:၅၉ နာရီအထိ ဆက်လက်အကျိုးဝင်ပြီး COVID-19 အရေးပေါ်အခြေအနေအထားတွင် အလုပ်လုပ်သည့်အချိန်နာရီများကို လိုင်စင်ထုတ်ခြင်းအတွက် လိုအပ်သောပညာရေးသင်တန်းများ သို့မဟုတ် ပရိုဂရမ်များ ဆက်လက်ဆောင်ရွက်သည့်အချိန်နာရီများအဖြစ် LARA မှ သတ်မှတ်နိုင်သည်။
- ၆။ ချက်ချင်းသက်ရောက်မှုရှိ၍ ၂၀၂၀ ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့၊ ည ၁၁:၅၉ နာရီအထိ ဆက်လက်အကျိုးဝင်ပြီး လူနာ သို့မဟုတ် ဒေသခံ၏ ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်အရ လူနာ သို့မဟုတ် ဒေသခံအား အစာကူကျွေးရန် သို့မဟုတ် ကူညီပို့ဆောင်ရန် ကျန်းမာရေးစောင့်ရှောက်မှုပေးပေးခြင်းဆောင်ရွက်သူ၊ ပြည်သူ့ဝန်ထမ်း သို့မဟုတ် လုပ်အားပေးသူကဲ့သို့သော သူနာပြုမဟုတ်သောလက်ထောက်အကူကို LARA မှ ခွင့်ပြုနိုင် သည်။

ကျွန်ုပ်ကိုယ်တိုင် မိချိန်ပြည်နယ်၏ တံဆိပ်ရိုက်နှိပ်ကာ ထုတ်ပြန်ခြင်းဖြစ်ပါသည်။

ရက်စွဲ - ၂၀၂၀ ခုနှစ် မတ်လ ၁၇ ရက်နေ့
အချိန်- ညနေ ၅ နာရီ ၅၉ မိနစ်



GRETCHEN WHITMER
မြို့တော်ဝန်

မြို့တော်ဝန်၏လွှဲအပ်ချက်အရ

ပြည်နယ်အတွင်းရေးမှူး